

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏
အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
(၂၁-၉-၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယား
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်
အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့်
ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အား ၂၁-၉-၂၀၂၂ ရက်နေ့၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်
ဖော် ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏
အထူးကိုယ်စားလှယ် နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်ကိစ္စ
များကို ဆွေးနွေးခဲ့ကြပါသည်။ အလားတူပင် အာဆီယံ၏တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်
ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်း
ဖလှယ်ခဲ့ ကြပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တာဝန်သိ အာဆီယံ
အဖွဲ့ဝင်နိုင်ငံ ပီသစွာဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ရှင်းလင်း
ပြောကြားခဲ့ပါသည်။ အလားတူပင် မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊
ပြည်တွင်းဖြစ် ပေါ်တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံလျက်
အာဆီယံနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ်
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ယူဆောင်ရွက်နေသည့်ကိစ္စများကို
ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ် ကြောင်းကိုလည်းကောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

ထို့ပြင်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်အဖွဲ့
အစည်းများဖြစ် သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင်
တွေ့ဆုံခဲ့သည့်ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီးက
ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့်
ဆောင်ရွက်မှုမျိုးနှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက် အဝန်းအတွင်းသို့ ယူဆောင်လာခြင်း
မပြုရန်အတွက်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် တိုက်တွန်း တားမြစ်
ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

**H.E. U Wunna Maung Lwin, Union Minister for the Ministry of Foreign Affairs, received the Cambodia Delegation led by H.E. Dr. KUNG Phoak, Secretary of State for the Ministry of Foreign Affairs and International Cooperation and Head of the Office of the Special Envoy of the ASEAN Chair
(21-9-2022, Nay Pyi Taw)**

H.E. U Wunna Maung Lwin, Union Minister for the Ministry of Foreign Affairs, received Cambodia Delegation led by H.E. Dr. KUNG Phoak, Secretary of State for the Ministry of Foreign Affairs and International Cooperation and Head of the Office of the Special Envoy of the ASEAN Chair at 14:00hrs on 21 September 2022 at the Ministry of Foreign Affairs, Nay Pyi Taw.

During the Meeting, the Union Minister and Secretary of State discussed the implementation of the ASEAN five-point consensus, including cooperation with the ASEAN Chair, ASEAN Special Envoy and ASEAN Secretary-General. Furthermore, the Union Minister explained how Myanmar had actively participated in all ASEAN activities as a responsible Member State. Union Minister also emphasized that Myanmar will consider constructive suggestions based on the national interest and evolving domestic situation in accordance with existing laws and regulations. The Union Minister also reaffirmed that Myanmar would continue supporting Cambodia's tireless efforts in any possible means as ASEAN Chair of the year 2022.

Moreover, Union Minister expressed Myanmar's position that Myanmar objects against Malaysia Foreign Minister's engagement with the unlawful and terrorist organizations such as the so-called NUG, CRPH and NUCC in New York recently. Furthermore, Union Minister informed Secretary of State that Cambodia has to prevent such engagement and discussion, which breach of the fundamental principle of ASEAN Charter, as well as not to bring such kind of precedent to the ASEAN community as a Chair of ASEAN in the year of 2022.